



SEE MORE JESUS · WANTTOSEEMORE.COM

SEE MORE JESUS • WANT TO SEE MORE.COM

ကျမ်းစာသည် ကရုဏာအကြောင်း အဘယ်သို့ ဆိုသနည်း —
ဆုတောင်းခြင်းနှင့် သမ္မာဓမ္မကျမ်းစာဖတ်ခြင်း · Strong's
Numbers ၁၂ KJV ကျမ်းချက်များ

တရားရေးဆိုင်ရာဆင်ခြင်ချက်နှင့် ဆုတောင်းချက် · သယံဆောင်ရန် အတိုချုပ်ဖတ်စာနှင့် ဆုံးခန်းတွင် ဆုတောင်းရန်
ကရုဏာ — အခြေခံကျမ်းစာသွန်သင်ချက်

မိတ်ဆက်

၂၃ နှစ်ခင်း သင့်ခြေဖဝါးများ ကြမ်းပြင်ကို မထိရောက်မီပင် ဤအရာသည် သင့်အတွက် အမှန်ဖြစ်ပြီးသားဖြစ်သည်။
 ဘုရားသခင်၏ကရုဏာတော်သည် အသစ်ဖြစ်ပါသည်။ ယင်းသည် မနွေက အပြစ်များနှင့်အတူ ကုန်ခန်းသွားခြင်း မရှိပါ။
 သင်နှိုးမတိုင်းမီ လတ်ဆတ်စွာ ထားရှိပြီးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် မပျက်စီးနိုင်သော သစ္စာရှိမှုမှ စီး
 ဆင်းလာသောကြောင့်ဖြစ်သည်။ ဤနေ့၏အစတွင် သင့်အား သင့်အပြစ်များကို ရေတွက်လျက် လက်တွန်းလျက်နေသော
 ဘုရားက ကြိုဆိုသည်မဟုတ်ပါ။ ကရုဏာကို နှစ်သက်တော်မူသော၊ ကရုဏာတော်များသည် နံနက်တိုင်း အသစ်ဖြစ်တော်မူ
 သော အရှင်တစ်ပါးက ကြိုဆိုတော်မူပါသည်။ ယင်းကို ရရန် သင်ပြုလုပ်စရာမရှိမီ၊ ထိုကရုဏာကို ဦးစွာယူပါ- ထို့နောက်
 သင်အခမဲ့မီယူရရှိထားသော ကရုဏာသည် ယနေ့ သင်တွေ့ဆိုသော လူတိုင်းအား၊ နေ့၏အချိန်တိုင်းတွင် သင်ပြုသောကရု
 ဏာဖြစ်လာပါစေ။

ဟေ့မဲ့သော့ချက်စကားများ

⁶⁶ကရုဏာ^{၇၇} — H2617 chesed — ပဋိညာဉ်ချစ်ခင်ကရုဏာ၊ တည်ကြည်သောကရုဏာ
ပဋိညာဉ်တော်မှ စီးဆင်း၍ မပျက်စီးနိုင်သော ကရုဏာတော် — ၎င်းသည် နံ့ကပ်တိုင်း အသစ်ဖြစ်၏

⁶⁶ကရုဏာစိတ်” — H7356 racham — ကရုဏာများ; တူညီသောစကားလုံးကို အခြားနေရာများတွင် သားအိမ် ဟု အသုံးပြုသည်။

အနက်ဆုံးထမ်းရွက်ရာနေရာမှသနားခြင်း — မိခင်ကဲ့သို့နှက်ရှိုင်းဖပီး၊ ၎င်းသည်အဘယ်အခါမှမကုန်ခန်း။

⁶⁶သနားကြင်နာတော်မူပါ” — H2603 chanan — ကိုယ်ထက်နိမ့်သောသူကို သနားခြင်းဖြင့် ငုံ့ကြည့်ရန်၊ ကျေးဇူးပြုရန် အပြစ်ရှိသောလူတစ်ဦး၏ အော်ဟစ်တောင်းလျှောက်ချက်နှင့် ထိုတောင်းလျှောက်ချက်ကို ဖြေကြားနိုင်ရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိ စောင့်နေတော်မူသော ဘုရားသခင်

မနက်ခင်း — ငါ့ကို စောစောရှာလော့

သုတ္တံကျမ်း။ ၈:၁၇ ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြီးစား၍ ရှာ သောသူတို့သည် တွေ့တတ်ကြ၏။

ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏ → ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် တွေ့ကြလိမ့်မည်။

ယောရမမြညတမးစကား 3:22 ထာဝရဘုရား သည် သနား တောမူ၍ ကရုဏာ တောသည မ ကုန် သောကြောင့် ငါတို့သည် ဆူးရှူး ခြင်းသို့ မ ရောက်ဘဲနေကြ၏။ [H7356 racham ■] [H2617 chesed ■] (23) နံနက် တိုင်းကရုဏာတော်အသစ် ကိုခံရကြ၏။ သစ္စာ တော်သည် ကြီးမြတ် ပါ၏။

မဆုံးရှုံးရ၊ အကြောင်းမူကား ကရုဏာတော်သည် မကုန်သောကြောင့် → နံနက်တိုင်း အသစ်ဖြစ်၏ + သစ္စာတော်သည် ကြီးလှပါ၏။

ဆာလံကျမ်း 5:3 အိုထာဝရဘုရား ၊ နံနက် အခါ အကျွန်ုပ် စကား သံကို ကြား တော်မူရပါ၏။ နံနက် အခါကိုယ်တော် ကို မျက်မှောက် ပြု၍ မြော်လင့် ပါမည်။

နံနက်ယံ၌ ကျွန်တော်မျိုး၏အသံကို ကြားတော်မူမည် → နံနက်ယံ၌ ကျွန်တော်မျိုးသည် အထံတော်သို့ ဆုတောင်းပဋ္ဌနာပြု၍ မျှော်ကြည့်ပါမည်။

(ကျွန်ုပ်တို့ကိုယ်ပိုင် အတွေးများ — ဤနံနက်ခင်း၊ သင်ခံစားထိုက်စေရန် တစ်စုံတစ်ခုမျှ မလုပ်ဆောင်ရသေးမီပင်၊ ကရုဏာတော်သည် အသစ် ဖြစ်လာနေပါပြီ။ သင်သည် ကြွေးမြီရှိသည့်အနေအထားနှင့် နေ့ကို မစတင်ပါ။ ယင်းအစား ဆုကျေးဇူးကို ကြိုတင်ရှိပြီးသည့်အနေအထားနှင့် စတင် ပါသည်။ ယနေ့ ဘုရားသခင်ထံ တစ်စုံတစ်ခုကို တောင်းဆိုမိ၊ မျှော်ကြည့်၍ ဤတစ်ခုတည်းကို အရင်ဆုံး ခံယူပါ— ဤနံနက်ခင်းတွင် သင့်အပေါ်ရှိ သော ကိုယ်တော်၏ ကရုဏာတော်ကို၊ လုံးဝ အသစ်စက်စက်။)

မွန်းတည့် — မွန်းတည့်ချိန်၌ ငါဆုတောင်းမည်

ဆာလံကျမ်း 55:17 ညဦး အချိန်၊ နံနက် အချိန်၊ မွန်းတည့် အချိန်တို့၌ ငါသည် ညည်းတွား မြည်တမ်း၍ ၊ ငါ ၏အသံ ကို ကြား တော်မူ မည်။

ညဦးယံ၊ မွန်းတည့်အချိန်၊ ညဦးအချိန်တို့၌ ငါသည်ဆုတောင်း၍ ကြွေးကြော်မည် → ကိုယ်တော်သည် ငါ့စကားသံကို ကြားတော်မူလိမ့်မည်။

တမန်တော်ဝတ္ထု 10:9 နက်ဖြန် နေ၌ ထိုသူ တို့သည် သွား ၍ ယုပေမြို့ အနီး သို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန် တွင် ပေ တရ သည် ဆုတောင်း ခြင်းငှာအိမ်မှ ပေါ်သို့ တက် လေ ၏။

ပေတရသည် ဆုတောင်းအံ့သောငှါ အိမ်ခေါင်မိုးပေါ်သို့ တက်လေ၏ → ခြောက်နာရီအချိန်ခန့်တွင်။

မိကူအနာဂတ္တိကျမ်း။ 6:8 အချင်းလူ ၊ ကောင်း သောလမ်းကို ပြ တော်မူပြီ။ တရား သဖြင့် ပြ ခြင်း၊ ကရုဏာ ကို နှစ်သက် ခြင်း၊ သင် ၏ ဘုရား သခင်ရှေ့ တော်၌ နှိမ့်ချ သောစိတ် နှင့် ကျင့် နေခြင်း မှတပါး အဘယ် ပူဇော်သက္ကာကို ထာဝရဘုရား တောင်း တော်မူသနည်း။ [H2617 chesed ■]

တရားမျှတစွာ ပြုမူပါ + ကဂ္ဂဏာကို နှစ်သက်ပါ + သင့်ဘုရားသခင်နှင့်အတူ နှိမ့်ချစွာ လျှောက်လှမ်းပါ။

(ကျွန်ုပ်တို့ကိုယ်ပိုင်အတွေးများ — မွန်းတည့်ချိန်တွင်၊ မိမိလုပ်နေသောအလုပ်ကို တစ်မိနစ်ခန့် ရပ်ထားပါ။ ယနေ့မနက်က ကျမ်းချက်ကို သတိရပါ။ ကိုယ့်ကိုယ်ကို ဤမေးခွန်းတစ်ခုကို မေးပါ - ယနေ့ သင့်ဘဝလမ်းကြောင်းကို ဖြတ်သန်းသွားသော၊ သနားကရုဏာ လိုအပ်နေသူတစ်ဦးဦးရှိပြီ။ သူ သည် သင့်ထံမှ ထိုကရုဏာကို မရရှိခဲ့ပါသလား။ ထိုသို့ဖြစ်ခဲ့ပါက၊ ယခုပင် ပြန်လည်၍ စကားလုံးတစ်လုံးမျှဖြင့်သာဖြစ်စေ၊ ကရုဏာကို ပေးရန် အချိန်ကျပါပြီ။ ထို့နောက် သင့်အလုပ်သို့ ပြန်သွားပါ။)

ညဉ့် — နေ့ညဉ့်မပြတ် ဆင်ခြင်လော့

ဆာလံကျမ်း 63:6 အကျွန်ုပ် ကို မစ တော်မူသောကြောင့် ၊ အတောင် တော် အရိပ် ၌ ဝမ်းမြောက် ပါမည်။

ငါသည်အိပ်ရာပေါ်၌ကိုယ်တော်ကိုအောက်မေ့သောအခါ → ညဉ့်ယံများ၌ကိုယ်တော်ကိုဆင်ခြင်ပါ၏။

ဆာလံကျမ်း 51:1 အိုဘုရား သခင်၊ ကျေးဇူး ပြုချင်သော စေတနာစိတ် တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကိုသနား တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် လွန်ကျူး ခြင်း အပြစ်ကိုဖြေ တော်မူပါ။ [H7356 racham ■] [H2617 chesed ■] [H2603 chanan ■]

အို ဘုရားသခင်၊ ကျွန်တော်မျိုးကို ကရုဏာသနားတော်မူပါ → ကိုယ်တော်၏ ကရုဏာကျေးဇူးတော် အလွန်ကြီးမားသည်နှင့်အညီ ကျွန်တော်မျိုး၏ လွန်ကျူးမှုများကို ဖျက်သိမ်းတော်မူပါ။

ဖက်ဩဝါဒစာစောင် 4:26 အမျက်ထွက် ရာတွင် အပြစ် မ ရှိစေနှင့်။

အမျက်ထွက်လျှင် အပြစ်ကို မပြုကြနှင့် → နေဝင်သည်တိုင်အောင် သင်တို့စိတ်ဆိုးခြင်းကို မထားကြနှင့်။

စိတ်နှလုံးထဲတွင် ဝှက်ထားရန် နှုတ်ကပတ်တော်

ဆာလံကျမ်း 100:5 အကြောင်း မူကား၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ကရုဏာ တော်သည် အစဉ် အမြဲရှိ၍ ၊ သစ္စာ တော်သည် ကာလ အဆက်ဆက်တည်လေ သတည်း။ [H2617 chesed ■]

ကိုယ်တော်၏ကရုဏာတော်သည် ထာဝရတည်၏ → ကိုယ်တော်၏သစ္စာတော်သည် ကာလအစဉ်အဆက်တည်၏။

(ကျွန်ုပ်တို့ကိုယ်ပိုင်အတွေးများ — ယနေ့ည၊ ဤကျမ်းချက်နှစ်ခုနှင့်နှိုင်းယှဉ်၍ တစ်နေ့တာကို ပြန်လည်သုံးသပ်ကြည့်ပါ။ ယနေ့သင်သည် ကရုဏာကို မည်သည့်နေရာတွင် လိုအပ်ခဲ့ပါသနည်း၊ ၎င်းအတွက် ဆုတောင်းခဲ့ပါသလား။ တစ်စုံတစ်ယောက်သည် သင်၏ကရုဏာကို မည်သည့်နေရာတွင် လိုအပ်ခဲ့ပါသနည်း၊ သင်သည် ကရုဏာပြမည့်အစား ဒေါသထွက်လျက် ချုပ်ထားခဲ့ပါသလား။ ဖက် ၄:၂၆ ကဆိုသည့်အတိုင်း၊ အိပ်ရာမဝင်မီ ၎င်း ကို လွှတ်ချလိုက်ပါ။ ထို့နောက် အနားယူပါ။ ကိုယ်တော်၏ကရုဏာသည် ထာဝရတည်ပြီး၊ ယနေ့တွင် ကုန်ဆုံးမသွားခဲ့ပါ။ မနက်ဖြန်တွင်လည်း ကုန်ဆုံးမည်မဟုတ်ပါ။)

နောက်ဆုံးအတွေးအခေါ်များ

တရားဟောရာကျမ်း 6:6 ယနေ့ ငါ မှာ ထားသော စကား ကု နှလုံး သွင်း ရမည်။ (7) ထို စကားက သင်၏သားသမီး တို့အား ကြိုးစား ချီ သွန်သင်ရမည်။ အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး ၌ သွား သည်ဖြစ်စေ ၊ အိပ် လျက် ၊ ထ လျက်ရှိသည် ဖြစ် စေ ၊ ထို စကားကို ပြော ရမည်။

ဤစကားများသည် သင့်နှလုံးထဲ၌ ရှိရမည် → သင်ထိုင်သောအခါ၊ လမ်းလျှောက်သောအခါ၊ လျောင်းသောအခါ၊ နိုးသောအခါ ထိုစကားများကို ပြောဆိုလော့။

သနားညှာတာမှုသည် တစ်နေ့တာအတွင်း တစ်နာရီအတွက်သာ ဟူသော အကြောင်းအရာ မဟုတ်ပါ။ သင်နိုးလာစဉ်မှာပင် ၎င်းသည် အသစ်ဖြစ်ခဲ့သည်။ မွန်းတည့်ချိန်၌ ၎င်းကို တဖန်လိုအပ်ခဲ့သည်။ ထို့ပြင် သင်အိပ်ပျော်သွားခန့်အခါ၌ပင် သင်ရှိနေ ဆဲ၊ လိုအပ်နေဆဲဖြစ်ကြောင်း အနှောင်းဆုံးမှတ်မိသည့် အရာလည်း ဖြစ်သည်။ အိမ်၌ ထိုင်နေခြင်း၊ လမ်းပေါ်၌ လျှောက် လှမ်းခြင်း၊ လဲအိပ်ခြင်း၊ ထ၍ ရပ်ခြင်း — ဤသုံးကြိမ်တွင် အခါခါ ဘုရားသခင်၏ သနားညှာတာမှုထံ ပြန်လည်နေမည်ဆို လျှင် သာမန်တစ်နေ့တာ၏ အစိတ်အပိုင်းတိုင်းကို ထိုသနားညှာတာမှုအတွင်းမှာပင် အသက်ရှင်နေနိုင်ပါသည်။

ယနေ့ လက်တွေ့ကျင့်သုံးပါ

1. (မနက်ခင်း) ယနေ့မနက် သင်တစ်စုံတစ်ဦးမျှ မစားမီ၊ ငိုချင်းစတမ်း ၃:၂၂-၂၃ ကို တစ်ကြိမ်ကျယ်လောင်စွာ ဖတ်ပြီး၊ ယနေ့အတွက် အထူးသီးခြားသော ကရုဏာသစ်တစ်ခုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။
2. (မွန်းတည့်) မွန်းတည့်အချိန်တွင် တစ်မိနစ်ခန့်ရပ်နားပြီး၊ ယနေ့ တွေ့ဆုံခဲ့သူများအနက် သင့်ထံမှ သနားကရုဏာ လိုအပ်နေသူ တစ်ဦး တစ်ယောက် ရှိပါသလားဟု မေးမြန်းကြည့်ပါ။ ရှိပါက၊ ထိုနေ့ မကုန်ဆုံးမီ သူ့ထံသွားပြီး ထိုသနားကရုဏာကို ပေးလှူပါ။
3. (ညဘက်) အိပ်ရာမဝင်မီ၊ သင့်စိတ်ထဲတွင် ယခုတိုင်အောင် အမျက်ထွက်နေဆဲဖြစ်သော အရာတစ်ခုကို ဖော်ထုတ်ပြီး၊ ဖောက် ၄:၂၆ ကို လိုက်နာလျက် ၎င်းကို လွှတ်လိုက်ပါ — ယင်းကို နက်ဖြန်နေ့အထိ မယူဆောင်လားပါနှင့်။
4. (မည်သည့်အချိန်မဆို) ယနေ့ ဖတ်ရှုသည့်ကျမ်းချက်များထဲမှ ကျမ်းချက်တစ်ချက်ကို အခြားသူတစ်ဦးအား ပြောပြပါ။ ထို့နောက် မနက်ဖြန်တွင် ထိုကျမ်းချက်ကို သင့်အား ပြန်၍ သတိပေးရန် သူ့ကို တောင်းဆိုပါ။

ဆုတောင်းချက်

အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ နာမတော်ကို အကျွန်ုပ်အား ဖော်ပြတော်မူပြီ၊ ထိုနာမတော်၏ ပထမဆုံး စကားသည် ကရုဏာပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကရုဏာနှင့် ကျေးဇူးပြုတော်မူသော၊ စိတ်ရှည်တော်မူသော၊ ကရုဏာ နှင့် ပြည့်စုံတော်မူသောသူ ဖြစ်တော်မူပါ၏။ ကိုယ်တော်၏ ကရုဏာသည် နံနက်တိုင်း အသစ်ဖြစ်၍၊ အစဉ်အမြဲ တည်နေ ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ ကရုဏာအငယ်ဆုံးကိုမျှ ခံစားထိုက်သော သူမဟုတ်သော်လည်း၊ ကိုယ်တော်သည် ကရုဏာကို နှစ်သက်တော်မူကြောင်း မိန့်တော်မူပါပြီ။ ထို့ကြောင့် အကျွန်ုပ်သည် တက်လမ်းခြင်းအားဖြင့် မဟုတ်၊ ခေါ်တစ် ခြင်းအားဖြင့် ချဉ်းကပ်ပါ၏။ အကျွန်ုပ်၏အပြစ်ကို ဖုံးအုပ်ခြင်းအားဖြင့် မဟုတ်၊ ဖော်ပြဝန်ခံခြင်းအားဖြင့် ချဉ်းကပ်ပါ၏။ အပြစ်ရှိသူ အကျွန်ုပ်ကို ကရုဏာပြုတော်မူပါ။ ကိုယ်တော်၏ များစွာသော ကရုဏာတော်ကြင်နာမှုအားဖြင့် အကျွန်ုပ်၏အပြစ်များကို ဖျက်သိမ်းတော်မူပါ။ အရှေ့သည် အနောက်နှင့် ကွာဝေးသကဲ့သို့ ထိုအပြစ်များကို အကျွန်ုပ်နှင့် ကွာဝေးစွာ ချထားတော်မူပါ။ ကိုယ်တော်သည် ကရုဏာကို နှစ်သက်တော်မူသကဲ့သို့ အကျွန်ုပ်လည်း ကရုဏာကို နှစ်သက်ရန် တောင်းဆိုတော်မူပါ၏။ ထို့ကြောင့် အကျွန်ုပ်၏ခမည်းတော် ကရုဏာရှိတော်မူသကဲ့သို့ အကျွန်ုပ်ကိုလည်း ကရုဏာရှိစေရန် ပြုပြင်တော်မူပါ။ အကျွန်ုပ်သည် ကရုဏာကို ခံစားရသကဲ့သို့ အကျွန်ုပ်၏ညီအစ်ကိုအား ထိုကရုဏာကို ပြသနိုင်ရန်ပါ။ လူ များစွာတို့၏ချစ်ခြင်းမေတ္တာသည် ချမ်းငြိမ်သွားမည်ဖြစ်သောကြောင့်၊ အကျွန်ုပ်သည် အဆုံးတိုင်အောင် ကြံ့ခိုင်စွာ ရပ်တည် နိုင်ရန်နှင့် နွေးမှုမလျော့ကျစေရန် လိုအပ်သော ကရုဏာကို ချပေးတော်မူပါ။ အကျွန်ုပ်၏နှလုံးသားကို ကိုယ်တော်ဖက်သို့ နွေးထွေးစွာ ထားရှိစေတော်မူ

ပိတ်ဆို့ချက်

ဆာလံကျမ်း 136:26 ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ [H2617 chesed ■]

ကောင်းကင်ဘုံ၏ဘုရားသခင်ကို ချီးမွမ်းကြလော့ → အကြောင်းမူကား ကိုယ်တော်၏ကရုဏာတော်သည် အစဉ်အမြဲတည်တော်မူသတည်း။ ကယ်တင်ခြင်းရရှိရန် သင်သည် အဘယ်အရာကို ပြုလုပ်ရမည်နည်း

"ကယ်တင်ခြင်းရရှိရန် ငါသည် အဘယ်အရာကို ပြုရမည်နည်း" ဟူသော ကျွန်ုပ်တို့၏ သမ္မာကျမ်းစာလေ့လာမှုကို ကြည့်ပါ

SOURCES & CREDITS

Scripture: Judson Burmese Bible (Public Domain) — a redistributable edition, looked up exactly and never machine-translated.

Alternate chapter/verse numbering reconciled with STEP Bible TVTMS (CC BY 4.0).

Strong's numbering & original-language data: OpenScriptures Hebrew Bible (CC BY 4.0); STEP Bible.org — TAHOT/TAGNT/TBESH/TBESG (CC BY 4.0); Robinson-Pierpont Byzantine Majority Text (Public Domain); Strong's dictionary, 1890 (Public Domain).

Typography: Google Noto fonts (SIL Open Font License 1.1).

© SEE MORE JESUS · wanttoseemore.com — shared under Creative Commons Attribution 4.0 (CC BY 4.0).